

Myanmar-Japan-US Forum on Fostering Responsible Investment တွင် ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌပြောကြားသည့် မိန့်ခွန်း

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာရယ်

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး အိချိရှိမာရူယာမ

စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်းများမှ ကိုယ်စားလှယ်တော်ကြီးများနှင့်

ကြွရောက်လာကြသူများ ခင်ဗျား

- ယနေ့ကျင်းပတဲ့ အခမ်းအနားကြီးကို အောင်မြင်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြတဲ့ ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ အမေရိကန်နိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ Japan External Trade Organization (JETRO)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ US Commercial Service၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့ကို ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြားလိုပတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျား

- လက်တလောတွင် မြန်မာနိုင်ငံတစ်ဝှမ်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှု ဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုဒဏ် ခံစားခဲ့ရသူများနှင့် ပေါင်မြို့နယ်တွင် ဆိုးရွားစွာ မြေပြိုမှုဒဏ် ခံစားခဲ့ရသူများကို စာနာမိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်တို့မှ ပြည်သူများမှာ ရေလွှမ်းမိုးမှုကြောင့် ဆိုးရွားစွာ ထိခိုက်ပျက်စီးမှုများ ခံစားခဲ့ရပြီး မွန်ပြည်နယ်မှာ အဆိုးရွားဆုံးဒဏ်ခံခဲ့ရပါတယ်။
- ဒေသခံပြည်သူများ၊ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကြက်ခြေနီ၊ စစ်တပ်နှင့် ပြည်သူလူထုမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် အနီးကပ်ပူးပေါင်း၍ အရေးပေါ် ကူညီဆောင်ရွက်ပေးလျက်ရှိနေပါတယ်။

- ယနေ့အခမ်းအနားသို့ တက်ရောက်လာကြသူများအနေဖြင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဒေသခံပြည်သူများနှင့် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့တာကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားလိုပါတယ်။
- တာဝန်ယူမှုရှိသော လူမှုအကျိုးပြု အစီအစဉ်များမှတစ်ဆင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ဖြစ်နိုင်သမျှ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြရန်လည်း တိုက်တွန်းလိုပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျား

- နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းမှတစ်ဆင့် အရည်အသွေးပြည့်ဝပြီး တာဝန်ယူမှုရှိရုံသာမက ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ပေးနိုင်ရန်၊ ပြည်သူများ၏ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန်၊ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများနှင့် ဖွံ့ဖြိုးမှုရန်ပုံငွေများ လုံလောက်စွာ ရရှိခြင်းဖြင့် အစိုးရ၏ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် အသစ်ဖွဲ့စည်းခဲ့ပြီး မိမိတို့အနေဖြင့် အောင်မြင်မှုအသီးအပွင့်များ ရရှိခံစားလျက်ရှိသည်ကို ဝမ်းမြောက်စွာ ပြောကြားလိုပါတယ်။
- အခြေခံအဆောက်အအုံ၊ ဝန်ဆောင်မှု၊ သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်မှုကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်လာနိုင်ရန်အတွက် မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ကို လွန်ခဲ့သော ၉ လ အတွင်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပတယ်။ ပြည်တွင်း၊ ပြည်ပမှ ရင်းနှီး မြှုပ်နှံရန် စိတ်ဝင်စားမှုများ မြင့်တက်လာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုမှာ ၂၀၂၀ ပြည့်နှစ်တွင် ၆.၈ ရာခိုင်နှုန်းအထိ မြင့်တက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည့်အတွက် မြန်မာ့စီးပွားရေးမှာ ပိုမိုကောင်းမွန်လာနိုင်သည်ဟု ခန့်မှန်းထားပါတယ်။
- အလားတူ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုစီးဝင်မှုမှာ ၇၇ ရာခိုင်နှုန်း အထိမြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၃၅ ဘီလီယံ ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ အစီရင်ခံ တင်ပြချက်အရ ဝမ်းမြောက်စွာ သိရှိရပါတယ်။
- ဂျပန်နိုင်ငံနှင့် အနောက်နိုင်ငံရှိ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခြေစိုက်ရာ စင်ကာပူနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဝင်ရောက်ခဲ့မှုမှာ ၂၀၁၉ ခုနှစ် ပထမ ၃ လပတ်အတွင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံအထိ ၃ ဆ မြင့်တက်ခဲ့သည်ကို အားရဖွယ်တွေ့ရှိရပါတယ်။

- တရုတ်နှင့် ဟောင်ကောင်၏ ရင်းနှီးမြှုပ်နှံမှုများမှာ ၁၅၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၉၀ သန်းသို့ ရောက်ရှိခဲ့ပါတယ်။
- ကဏ္ဍအားဖြင့်ဆိုသော် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာခဲ့ပါတယ်။
- ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ဖြင့် ၆၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် လည်း ၄ ဆအထိ မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့ပါတယ်။
- ရင်းနှီးမြှုပ်နှံမှုကဏ္ဍအားလုံးတွင် ပိုမိုစီးဝင်လာစေခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်း သစ်များ ဖန်တီးဖော်ဆောင်ပေးနိုင်ရန် မျှော်လင့်မိပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျား

- “နှမ်းတစ်လုံးတည်းနှင့် ဆီမဖြစ်” ဆိုသည့် မြန်မာဆိုရိုးစကားရှိပါတယ်။
- အစိုးရသစ်တာဝန်ယူပြီးကတည်းက ပြုပြင်ပြောင်းလဲမှုများကို တစ်စိုက်မတ်မတ် ဆောင်ရွက် ခဲ့မှု များကိုလည်း အကျဉ်းချုပ် တင်ပြလိုပါတယ်။
- အစိုးရ၏အောင်မြင်မှုများဟာ အခါအခွင့်သင့်၍ ရရှိခဲ့ခြင်းမဟုတ်ဘဲ ဒေသတွင်းနှင့် ကမ္ဘာ့ အသိုက်အဝန်း၏ စိန်ခေါ်မှုများအကြားမှ အောင်မြင်မှုများရရှိအောင် ကြိုးစားခဲ့တာဖြစ် ပတယ်။
- ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်နိုင် ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ ခုနှစ်တွင် အောင်မြင်စွာ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါ တယ်။ အဆိုပါ ဥပဒေသစ်ကို ရိုးရှင်းရုံသာမက နိုင်ငံတကာစံနှုန်းနှင့်လည်း ကိုက်ညီအောင် ဆောင်ရွက်ထားပါတယ်။
- စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ၂၀၁၈ခုနှစ် မေလတွင် လက်လီလက်ကားကဏ္ဍ ဖွင့်လှစ်ပေးကာ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

- ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ အာဏာသက်ဝင်ခဲ့မှု နှင့်အတူ ပြည်ပကုမ္ပဏီများကို ပြည်တွင်း ကုမ္ပဏီများတွင် ၃၅ ရာခိုင်နှုန်းအထိ ထည့်ဝင်၍ ရင်းနှီးမြုပ်နှံခွင့်ပြုခဲ့ပါတယ်။
- ကော်ပိုရိတ်ရေးရာများ စီမံခန့်ခွဲရာတွင် စည်းမျဉ်းစည်းကမ်းများ ပိုမိုကောင်းမွန်ခြင်း၊ စီးပွားရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ပိုမိုလွယ်ကူမြန်ဆန်စေရန်၊ စီးပွားရေး လုပ်ငန်း အသစ်များ တည်ထောင်ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန်အောင် ဆောင်ရွက်ပေးခြင်း ဖြင့် စတော့အိတ် ချိန်းတွင် နိုင်ငံခြားသား ပါဝင်မှုကို ဥပဒေအသစ်အရ ခွင့်ပြုနိုင်ခဲ့ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ဧည့်သည်တော်ကြီးများ ခင်ဗျား

- MyCO လို့ သိကြတဲ့ အီလက်ထရောနစ် ကုမ္ပဏီ မှတ်ပုံတင်စနစ်ကိုလည်း တည်ထောင်ထား ပြီးဖြစ်ပါတယ်။ ဒါအပြင် ကုမ္ပဏီမှတ်ပုံတင်ခြင်းကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင် မှာဖြစ်ပြီး အလွယ်တကူရှာဖွေနိုင်သည့် ကုမ္ပဏီမှတ်ပုံတင်စနစ်ကြောင့် ကော်ပိုရိတ်ရေးရာ ပွင့်လင်းမြင်သာမှုများ ပိုမိုကောင်းမွန်လာမှာလည်း ဖြစ်ပါတယ်။
- မြန်မာနိုင်ငံဈေးကွက်သို့ ဝင်ရောက်လာမည့် အလားအလာရှိသည့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ကုမ္ပဏီဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အလွယ်တကူရှာဖွေ ကြည့်ရှု နိုင်ရန်အတွက် MyCO က ကူညီဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
- သိသာထင်ရှားတဲ့ MyCO ၏ အောင်မြင်မှုအနေဖြင့် လွန်ခဲ့သော ၁ လအတွင်းတွင်ပင် ကုမ္ပဏီ အသစ် ၁၄၂၈ ခု ကို အွန်လိုင်းစနစ်ဖြင့် ၁၀၀ ရာခိုင်နှုန်း အောင်မြင်စွာ မှတ်ပုံတင်နိုင်ခဲ့ကြောင်း ဝမ်းမြောက်စွာ ပြောကြားလိုပါတယ်။
- တစ်နှစ်ကျော်ကျော်အတွင်းမှာပင် ကုမ္ပဏီမှတ်ပုံတင်စနစ်ဟာ ဒစ်ဂျစ်တယ်စနစ်သို့ အပြီးအပိုင် ကူးပြောင်းနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
- အဆိုပါပြောင်းလဲမှုဟာ သိသာထင်ရှားတဲ့ တိုးတက်မှုဖြစ်ပြီးတော့ မိမိတို့အနေဖြင့် ၎င်း အောင်မြင်မှုကို နမူနာယူ၍ အခြား နယ်ပယ်များတွင်လည်း ကျယ်ပြန့်စွာဖြန့်ကျက် ဆောင်ရွက် နိုင်ရန် ကြိုးပမ်းရမှာလည်း ဖြစ်ပါတယ်။

- အစိုးရအနေဖြင့် ယခုနှစ် ဧပြီလတွင် ဂျပန်နိုင်ငံမှ Dai-ichi Life ၊ အမေရိကန်နိုင်ငံမှ Chubb အပါအဝင် နိုင်ငံတကာအာမခံကုမ္ပဏီ ၅ ခုကို ရာခိုင်နှုန်းပြည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် အသက်အာမခံလုပ်ငန်းများတွင် ဆောင်ရွက်နိုင်ရန်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါတယ်။
- အဆိုပါကဏ္ဍအနေဖြင့် တိုးတက်မှုအလားအလာကောင်းများ ရှိသည့်အပြင် မြန်မာနိုင်ငံ အတွက် မဟာဗျူဟာကျသည့် ကဏ္ဍတစ်ခုလည်း ဖြစ်ပါတယ်။
- မြန်မာနိုင်ငံ၏ အာမခံကဏ္ဍဟာ လာမယ့် ၁၀ နှစ်အတွင်းတွင် အဆ ၁၀၀ နီးပါးဖြစ်သည့် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံကျော်သို့ ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံမှ Dai-ichi Life မှ ခန့်မှန်းထားပါတယ်။
- ကျွန်တော် အရှေ့မှာ ပြောခဲ့တဲ့အတိုင်း ပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်းကူညီဆောင်ရွက် နိုင်ရန်အတွက် အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနကို ဖွဲ့စည်းခဲ့ပါတယ်။ အဆိုပါ ဝန်ကြီးဌာန အသစ်တွင် တာဝန်ထမ်းဆောင်ရတာကို ကျွန်တော့် အနေနဲ့ လှိုက်လှိုက်လဲ့လဲ့ ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။
- ကျွန်တော်တို့ ဝန်ကြီးဌာနအနေဖြင့် မြန်မာ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (MSDP) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်တင်ရေးစီမံကိန်း (MIPP) တို့ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။
- မြန်မာနိုင်ငံအနေဖြင့် 2030 Agenda တွင် ပါဝင်ဆောင်ရွက်နေသည့် အားလျော်စွာ အဆိုပါ ဗျူဟာမြောက် စီမံကိန်းတွေဟာ အနာဂတ်တွင် ဖြစ်ပေါ်လာမယ့် ပြုပြင်ပြောင်းလဲမှုများ အတွက် ကောင်းမွန်ခိုင်မာသော လမ်းပြမြေပုံများ ဖြစ်ပေါ်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်တွေကို အကောင်အထည်ဖော်ရာတွင်လည်း အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ဧည့်သည်တော်ကြီးများခင်ဗျား

- ကျွန်တော်ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ရဲ့အောင်မြင်မှုတွေဟာ သေချာစွာ စနစ်တကျ စီမံထားသော ပြုပြင်ပြောင်းလဲမှု ရလဒ်များကြောင့်ဖြစ်ပြီး ဥပမာအနေနဲ့ တင်စားရမယ်ဆိုရင် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကို တီးခတ် နေရတာနဲ့တူပါတယ်။

- ကျွန်တော်တို့ရဲ့ မြန်မာ့ရိုးရာဆိုင်းဝိုင်းတစ်ခုမှာ ကြေး၊ ကြိုး၊ သားရေနှင့် လေမှုတ်တူရိယာများ ပါဝင်ပြီး အဆိုပါတူရိယာများကို ဟန်ချက်ညီညီ တီးခတ်မှသာ သာယာနာပျော်ဖွယ်ကောင်းသော တူရိယာသံစဉ်များကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
- အကယ်၍ တီးဝိုင်းခေါင်းဆောင်ဟာ တီးဝိုင်းကို တူရိယာတစ်ခုချင်းစီ (သို့မဟုတ်) စဉ်ဆက်မပြတ် တီးခတ်ဖို့ ညွှန်ကြားမယ်ဆိုရင် သာယာနာပျော်ဖွယ်ကောင်းသော ဂီတသံစဉ်များကို နားဆင်နိုင်မှာ မဟုတ်ပါဘူး။ Shakespeare ဆိုခဲ့တဲ့အတိုင်း အသံ ပေါင်းစုံ ထွက်ပေါ်နေရင် သာယာနာပျော်ဖွယ်ကောင်းတဲ့အသံကို ပေါ်ထွက်လာမှာ မဟုတ်တော့ပါဘူး။
- နိုင်ငံတစ်နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို အလားတူ တင်စားနိုင်ပါတယ်။ အထူးသဖြင့် လွယ်ကူ မြန်ဆန်တဲ့ ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးရာမှာ ပို၍အစီအစဉ်ကျဖို့ လိုအပ်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ဧည့်သည်တော်ကြီးများခင်ဗျား

- မြန်မာနိုင်ငံအနေဖြင့် လွန်ခဲ့သော (၇)နှစ်ခန့်ကပင် စစ်ဘက်အုပ်ချုပ်ရေးမှ အရပ်ဘက် အစိုးရအုပ်ချုပ်သော ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းလျက်ရှိပါတယ်။
- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုခဲ့တဲ့အတိုင်း စစ်မှန်တဲ့ပြောင်းလဲမှုများ ဖြစ်ပေါ်ရရှိခဲ့သော်လည်း စိန်ခေါ်မှု များကတော့ ကျန်ရှိနေဆဲဖြစ်ပါတယ်။
- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဟာ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်သော်လည်း မြန်မာနိုင်ငံဟာ အဆိုပါ ပြုပြင်ပြောင်းလဲမှုများ၏ ကနဦးအဆင့်သာ ရှိနေသေးပါကြောင်း၊ ကုန်ထုတ်လုပ်မှုနည်းသည့် ကဏ္ဍမှ ကုန်ထုတ်လုပ်မှုမြင့်မားသည့် ကဏ္ဍသို့ ကူးပြောင်းနိုင်ရန် စီးပွားရေးဆိုင်ရာဆောင်ရွက်မှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုအပ်လျက်ရှိ ပါတယ်။
- လုပ်ငန်းဆောင်ရွက်ရာတွင် ပြောင်းလဲမှုများကို ကြိုတင်တွက်ဆ၍ လက်ဦးမှုရယူနိုင်သူများတွင်သာ အောင်မြင်မှုအပြုံးပန်းများကို တွေ့မြင်နိုင်မှာဖြစ်ပြီး ကြိုတင်ပြင်ဆင်မှု မရှိသူများမှာတော့ အောင်မြင်မှုအပြုံးပန်းများ တွေ့မြင်နိုင်မှာ မဟုတ်ပါဘူး။
- ကျွန်တော်တို့ရဲ့ ပြည်တွင်းပုဂ္ဂလိကကဏ္ဍများတွင် လျှင်မြန်သောတိုးတက် ပြောင်းလဲမှုများ ရှိနေသည်နှင့် အမျှ ၎င်းတို့ရဲ့ စီးပွားရေးစနစ်ကိုလည်း လိုက်လျောညီထွေဖြစ်အောင် လိုက်ပါ

ပြောင်းလဲလျက်ရှိပါတယ်။ ဆောင်ရွက်ဆဲလုပ်ငန်းကြီးများ အနေဖြင့်လည်း ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိနေပါတယ်။

- ယခုအချိန် ၂၀၁၉ ခုနှစ်အထိ မြန်မာနိုင်ငံမှာ သမရိုးကျစီးပွားရေးလုပ်ငန်းများကို အောင်မြင်မှု လမ်းစာအဖြစ် မှတ်ယူနိုင်ခြင်းမရှိသေးတာကို Japan စာဆို မိရာမိုတိုမူဆာရှိ က "တောင်ထိပ်ကို ရောက်ဖို့ လမ်းအများ ကြီး ရှိပါတယ်လို့ ပြောထားပါတယ်။
- မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများစွာထဲမှ အချို့ပြုပြင်ပြောင်းလဲမှုများဟာဆိုရင် မိုင်ထောင် ချီတဲ့ခရီး ရောက်စေဖို့ တလှမ်းချင်း စတင်ခဲ့တာဖြစ်ပါတယ်
- ကျွန်တော်တို့အနေနဲ့ အချိန်နဲ့တပြေးညီ ဆောင်ရွက်နိုင်တဲ့ နိုင်ငံခြားကုမ္ပဏီများနှင့် စီးပွားရေး လုပ်ငန်းများနဲ့ စေ့စပ်ညှိနှိုင်းဆောင်ရွက်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက် နိုင်ရန် ဦးစားပေးဆောင်ရွက်လျက်ရှိနေပါတယ်။ အဆိုပါဆက်နွယ်မှုများဟာ လူ့အခွင့်အရေး မြှင့်တင်နိုင်ရန်အတွက် လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဆိုးကျိုးတွေကို အပြည့်အဝ စဉ်းစား ချင့်ချိန်ခြင်းဖြင့် စီးပွားရေး တောင့်တင်းခိုင်မာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်သော ဒီမိုကရေစီ စံချိန်စံနှုန်းများ ဥပဒေများနှင့်အညီ စီးပွားရေး စဉ်ဆက်မပြတ် ကျယ်ပြန့်လာစေ ရေးအတွက် အထောက်အကူ ပြုနိုင်မှာဖြစ်ပါတယ်။
- ကျွန်တော်တို့အနေနဲ့ ရင်းနှီးမြှုပ်နှံသူနဲ့ မိတ်ဖက်များ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် စကားဝိုင်း ဆွေးနွေးပွဲများ ဆောင်ရွက်လျက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ အပြုသဘောဆောင်တဲ့ ဆွဲဆောင်မှုများကို အားပေးရန် စီးပွားရေးနဲ့ လူမှုရေးထပ်တူညီမျှ ဖွံ့ဖြိုးစေဖို့ အတွက် စွန့်စားမှု များကို စီမံခန့်ခွဲရန် စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကျိုးရလဒ်များ အတွက် တန်ဖိုး ထားမှုများဖန်တီးရန်အတွက် လိုက်လျောညီထွေဖြစ်တဲ့ မူဝါဒတွေ ချည်းကပ်မှုနည်းလမ်းတွေ ကို ရင်းနှီးမြှုပ်နှံသူများ မိတ်ဖက်များနှင့် အတူတကွရှာ ဖွေဆောင်ရွက်နေပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ဧည့်သည်တော်ကြီးများခင်ဗျား

- ကျွန်တော်အနေနဲ့ နိဂုံးချုပ်ပြောကြားလို တာကတော့ အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများက မြန်မာနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် ပေးကြ ပါရန် အလေးအနက် တိုက်တွန်းလိုပါတယ်။

- ဒီနေရာမှာ လယ်သမားတွေနဲ့ ဈေးကွက်တို့ ပိုမိုနီးကပ်စွာ ရှိနေစေဖို့ အတွက် ရာသီဥတုဒဏ်ခံ နိုင်ပြီး ရေရှည်တည်တံ့တဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အခြေခံ အဆောက် အအုံများ ဆောက်လုပ်ခြင်း လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံပေးဖို့လိုပါတယ်။
- ကျွန်တော့်အနေနဲ့ ရင်းနှီးမြှုပ်နှံသူများ မိတ်ဖက်များကို အခြေခံအဆောက်အအုံဆိုင်ရာ ဘဏ္ဍာ ရေး ကိစ္စရပ်များ၊ အလုပ်အကိုင်ဆိုင်ရာကိစ္စရပ်များ လေလံဆောင်ရွက်ခြင်းနှင့် ဘဏ်လုပ်ငန်း ဆိုင်ရာကိစ္စများစတဲ့ နိုင်ငံရဲ့စီးပွားရေးအခြေခံအချက်တွေကို ခိုင်မာကောင်းမွန်စေဖို့ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ စုပေါင်းစွမ်းအားများကိုလည်း ဖော်ထုတ်နိုင်ရန် တွန်းအားပေးလိုပါတယ်။
- ကျွန်တော်တို့ အနေနဲ့ အမေရိကန်မှ မိတ်ဆွေများကို သီလဝါကဲ့သို့ အထူးစီးပွားရေးဇုန်မှာ ရင်းနှီးမြှုပ်နှံမှုကြီးများကို ဆောင်ရွက်ကြရန် လေးလေးနက်နက် တိုက်တွန်းပြောကြား လိုပါ တယ်။
- ကျွန်တော်တို့ သတိပြုမိတဲ့အတိုင်း ဒီအထူးစီးပွားရေးဇုန်များဟာ အဓိကကျတဲ့ နည်းပညာ အရ ပိုမိုခေတ်မီသော စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်လျက်ရှိပြီး ကျွမ်းကျင်မှုနှင့် အသိပညာ မျှဝေပေးရေးဆိုင်ရာ တိုးတက်မှုတွေမှာ အရေးကြီးတဲ့အခန်းက ပါဝင်နေပါတယ်။
- နောက်ဆုံးအနေနဲ့ နေပြည်တော်မှာရှိတဲ့ ကျွန်တော်တို့အနေနဲ့ အဆွေတော်တို့အားလုံးနဲ့ နီးနီး ကပ်ကပ် ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုဆိုပါတယ်။ အထူးသဖြင့် ဒီလိုပူးပေါင်း ဆောင်ရွက်မှု များဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်ကုန်တိုးမြှင့်မှုတွေကို အားပေးနိုင်မှာဖြစ်ပြီး မြန်မာ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုများကို တိုးချဲ့ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
- ယနေ့ ကျွန်တော်မျှဝေခဲ့ တာတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အားစိုက် ထုတ်ကြိုးပမ်းမှုများသာ ဖြစ်ပါတယ်။
- ကျွန်တော်မျှဝေခဲ့တဲ့ အကြောင်းအရာတွေဟာ မြန်မာနိုင်ငံရဲ့ ပွင့်လင်းမြင်သာတဲ့ဈေးကွက် အခြေခံစီးပွား ရေးစနစ်ကို ပိုမိုခိုင်မာလာစေဖို့ ကူညီပေးနိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။ ဒါဟာ ဒီမိုကရေစီအဖြစ်တွယ် ခိုင်မာစေဖို့ သေချာစေပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများနှင့် ဧည့်သည်တော်ကြီးများခင်ဗျား

- ရင်းနှီးမြှုပ်နှံမှုပြုပြင်ပြောင်းလဲမှု လှိုင်းအသစ်များ၏ အသီးအပွင့်များအဖြစ် ဂျပန်နှင့် အမေရိကန် ကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုတိုးမြှင့်လာ သည်ကို လှိုက်လှဲစွာ ကြိုဆိုပါတယ်။
- ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အေဂျင်စီ အနေဖြင့် သတင်းအချက်အလက်များပံ့ပိုးပေးခြင်း၊ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းနှင့် မြန်မာ နိုင်ငံရှိ အခွင့်အလမ်းအသစ်များ ဖော်ထုတ်ရန် ကူညီဆောင်ရွက်ပေး လျက်ရှိနေပါတယ်။
- မိမိအနေဖြင့် အဆွေတော်တို့နှင့်အတူ ပိုမိုကျယ်ပြန့်တဲ့ ဖွံ့ဖြိုးမှုမိတ်ဖက်အသိုက် အဝန်းများနှင့် ယခုနှစ် ဒီဇင်ဘာလမှာ ကျင်းပမယ့်ဖွံ့ဖြိုးမှုမိတ်ဖက်များစကားဝိုင်းတွင် ပြန်လည် ဆုံတွေ့ရန် မျှော်လင့်ပါတယ်။
- ယခုလိုအချိန်မျိုးမှာ မြန်မာနိုင်ငံသို့လာရောက်ပြီး အခက်အခဲများကြားမှ အခွင့်အရေးများကို အမိအရဖမ်းဆုပ်မည့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် စေလိုကြောင်း အလေးအနက် တိုက်တွန်းအပ်ပါတယ်။
- ကျေးဇူးတင်ပါတယ်။